

၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ၃၈၉ အရ နိုင်ငံသားတိုင်းသည်ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကိုပေးဆောင်ရန် တာဝန်ရှိသည်။

ပတခ(အထခ)-၀၄-၁၀

အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၆ ၊ ပုဒ်မခွဲ(ခ) နှင့် အထူးကုန်စည်ခွန်နည်းဥပဒေများ နည်းဥပဒေ ၂၉ တို့အရ ထုတ်လုပ်မည့် အထူးကုန်စည်များကို ရောင်းချေးတန်ဖိုး သတ်မှတ်ပေးရန်လျှောက်လွှာ

ရက်စွဲ -----

သို့

တာဝန်ခံအရာရှိ

ပြည်တွင်းအခွန်များဦးစီးဌာန

-----ရုံး

အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၆ ၊ ပုဒ်မခွဲ (ခ)နှင့် အထူးကုန်စည်ခွန်နည်းဥပဒေများ နည်းဥပဒေ ၂၉ တို့အရ ၂၀ -၂၀ ဘဏ္ဍာနှစ်/ အခွန်ကာလအတွက် ထုတ်လုပ်မည့် အထူးကုန်စည်များကို ရောင်းချေးတန်ဖိုးသတ်မှတ်ပေးပါရန် လျှောက်ထားအပ်ပါသည်။ လျှောက်ထားသူ၏ အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

အခွန်ထမ်းအမည် -----

နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်/ ကုမ္ပဏီမှတ်ပုံတင်အမှတ် -----

အခွန်ထမ်းမှတ်ပုံတင်အမှတ် -----

လိပ်စာ -----

(လျှောက်လွှာကို မှတ်ပုံတင်သက်တမ်းမတိုးမီ/ လုပ်ငန်းမစတင်မီ (၃)လ ကြိုတင်၍ တင်သွင်းရမည်/ အစုစပ်လုပ်ငန်းဖြစ်လျှင် အစုစပ်လုပ်ငန်းဖွဲ့စည်းမှုစာချုပ် မိတ္တူမှန်ကိုပူးတွဲတင်ပြရမည်။)

လက်မှတ် -----

အမည် -----

တာဝန် -----

ဖုန်း၊ e-mail၊ လိပ်စာ -----

ရုံးတံဆိပ်

လက်ခံရရှိကြောင်းဖြတ်ပိုင်း

အခွန်ထမ်း ----- အတွက် အထူးကုန်စည်ခွန် ဥပဒေပုဒ်မ ၆ ၊ ပုဒ်မခွဲ (ခ) နှင့် အထူးကုန်စည်ခွန် နည်းဥပဒေများ၊ နည်းဥပဒေ ၂၉ တို့အရ လျှောက်ထားသော ရောင်းချေးတန်ဖိုးသတ်မှတ်ပေးရန် လျှောက်လွှာ (၁) စောင်ကို ဦး/ဒေါ် -----ထံမှ လက်ခံရရှိပါသည်။ ဝင်စာမှတ်ပုံတင်အမှတ် -----ဖြင့် မှတ်ပုံတင်ပြီး ဖြစ်သည်။

လက်မှတ် -----

အမည် -----

ရာထူး -----

-----ရုံး

ရက်စွဲ -----

အထူးကုန်စည်ခွန်နည်းဥပဒေများ၊ နည်းဥပဒေ ၂၉၊ နည်းဥပဒေခွဲ (ခ) အရ အထူးကုန်စည်အမျိုးအစား ----- ၏
ရောင်းဈေးတန်ဖိုးသတ်မှတ်နိုင်ရန် ပေးပို့သောသတင်းအချက်အလက်ဇယား

စဉ်	ကုန်စည်အမှတ် တံဆိပ်အမည်	ရေတွက်ပုံ	အရွယ်အစား/ ပမာဏ	ထုတ်ပိုးမှုပုံစံ	ယခုလျှောက်လွှာ တင်သွင်းသည့် နေ့ရက်မတိုင်မီ ၁၂လအတွင်း လက်လီရောင်းချသည့် ဈေးကွက်ပေါက်ဈေး (ကျပ်)	ယခုလျှောက်လွှာ တင်သွင်းသည့် နေ့ရက်မတိုင်မီ ၁၂လအတွင်း စက်ရုံထုတ် ရောင်းဈေး(ကျပ်)	မှတ်ချက်
၁	၂	၃	၄	၅	၆	၇	၈

လက်မှတ် -----
အမည် -----
တာဝန် -----
ရက်စွဲ -----